

UC-NRLF



B 4 231 922

P L
5165
G281
1921
MAIN

UCB

၂၂၈၁ ဘိဇ္ဇာပါဝါ ဘိဇ္ဇာပါဝါ (၆၈၈၈)

မင်္ဂလာ

မင်္ဂလာ

L. F. van GENT,

မင်္ဂလာပါဝါ (၆၈၈၈) မင်္ဂလာပါဝါ (၆၈၈၈)

မင်္ဂလာပါဝါ (၆၈၈၈)

မင်္ဂလာပါဝါ (၆၈၈၈) ၄၈ မင်္ဂလာ



UITGAVE VAN DE
COMMISSIE VOOR DE
VOLKSLECTUUR

WEDALAN
BALÉ-POESTAKA

PRODUCED BY

Exchange from
Balai Pustaka
11-7-49

TJARITA
PEPERANGAN ING ATJÈH.

ANGGITANE

Toewan

L. F. van GENT,

Major infantri wadyabala daratan
ing Indija Nederland.

Nganggo gambar 48 idji.



WEDALAN
BALÉ-POESTAKA

DRUKKERIJ VOLKSLECTUUR
WELTEVREDEN

1921.

ADUCRO, UITV.

COMMISSIE VOOR DE VOLKSLECTUUR
SERIE No. 265

॥ သာ ဘိ ဇာ ဝိ ဝိ ဘိ ဇာ သာ ဘိ ဇာ ဘိ ၆ အ ဘိ ၃ ॥

PL 5165

ဘိဇာဝိဇာ

G 281

1921

ဘိဇာ

MAIN

L. F. van GENT,

ဘိဇာဝိဇာ ဘိဇာ ဘိဇာ ဘိဇာ ဘိဇာ ဘိဇာ ဘိဇာ ဘိဇာ

ဘိဇာဝိဇာ 48 ဘိဇာ

ဘိဇာဝိဇာ ဘိဇာဝိဇာ

ဘိဇာဝိဇာ

1921.

[illegible]

[illegible]

[illegible]

[illegible]

ဆွေဇီး ၊ ကာလံကံတော့ ကာလုတော့ ဆွေဇီး
 ဘုရားသေအံ့တော့တော့တော့တော့ သေတော့ သေဇီး
 က(ဆွေဇီး) ဘုရားသေတော့တော့တော့တော့ ဘုရားသေ
 ကာလုတော့ သေအံ့တော့တော့တော့တော့ ဘုရားသေ
 ကာလုတော့ သေအံ့တော့တော့တော့တော့ ဘုရားသေ

ဘုရားသေအံ့တော့တော့တော့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့

ဘုရားသေအံ့တော့တော့တော့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့

ဘုရားသေအံ့တော့တော့တော့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့

ဘုရားသေအံ့တော့တော့တော့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့
 သေအံ့တော့ သေအံ့တော့ သေအံ့တော့ သေအံ့တော့

မိလ္လကသိန္နသုပတယသေအဓိပာသိန္နသုတိတု
 ဟုဗြဟ္မာပုပ္ဖာကသိန္နသုတိတုသိန္နသုတိတု
 မိလ္လကသိန္နသုတိတုပုပ္ဖာကသိန္နသုတိတု
 ဟုဗြဟ္မာပုပ္ဖာကသိန္နသုတိတုသိန္နသုတိတု
 မိလ္လကသိန္နသုတိတုပုပ္ဖာကသိန္နသုတိတု
 ဟုဗြဟ္မာပုပ္ဖာကသိန္နသုတိတုသိန္နသုတိတု

[illegible]

၂၂။ စာပေတရား အဟာရပိပိင်္ဂတေ နိဗ္ဗိဒ္ဓိ အရသာ၊ ဟာ
 ဘုဏ္ဏသာယာ ဃုဏ္ဏသာယာ ဟိန္ဒုဗ္ဗိန္ဒုဗ္ဗျ ဟာ ဟိန္ဒု
 ဘုဏ္ဏသာယာ ဃုဏ္ဏသာယာ ဟိန္ဒုဗ္ဗိန္ဒုဗ္ဗျ ဟာ ဟိန္ဒု
 ဘုဏ္ဏသာယာ ဃုဏ္ဏသာယာ ဟိန္ဒုဗ္ဗိန္ဒုဗ္ဗျ ဟာ ဟိန္ဒု
 ဘုဏ္ဏသာယာ ဃုဏ္ဏသာယာ ဟိန္ဒုဗ္ဗိန္ဒုဗ္ဗျ ဟာ ဟိန္ဒု
 ဘုဏ္ဏသာယာ ဃုဏ္ဏသာယာ ဟိန္ဒုဗ္ဗိန္ဒုဗ္ဗျ ဟာ ဟိန္ဒု

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible][illegible]

၂၇ ကာ က် နံက က် က် လိံ နံ ညှဉ်ကံ ပာ ကလိက် ကုသော

॥ ဆဗ္ဗဘုရားအား ခံစားတော်မူ၍၊ ဗုဒ္ဓ၏ နိဗ္ဗာန်တော်ကို
တိရစ္ဆာန်တို့က ကျင့်သော နာမဂ္ဂဗျာဓိတို့ကို၊ မကုသော

TJARITA PEPERANGAN ING ATJÈH.

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA

[illegible]

Original from
UNIVERSITY OF CALIFORNIA

॥ ဘုရားရှင်တို့၏ နာမည်ကို ချီးမွမ်းသော စာတော်များကို ဖတ်ကြားရန် အတွက် ဤစာတော်ကို ရေးသားခဲ့သည်။

Digitized by Google

Original from
UNIVERSITY OF CALIFORNIA

4. ဂူယာယာ၏ အာရုံစူးစိုက်မှုသည် ဂူယာယာ၏ အာရုံစူးစိုက်မှုနှင့် အာရုံစူးစိုက်မှု

Digitized by Google

Original from
UNIVERSITY OF CALIFORNIA

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA

5. $\frac{1}{2} \times \frac{1}{3} = \frac{1}{6}$

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]

Original from
UNIVERSITY OF CALIFORNIA

TJARITA PEPERANGAN ING ATJÈH.

Original from
UNIVERSITY OF CALIFORNIA

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]

၂။ သိ အံ့ ဆု အိ ဟ ဟ ဆု ပျံ့ က ဝိဉ္စိ အ ဝိဉ္စိ ဖွဲ ဂ ယ အိ
 က ဖြာ ဖံ ဟိ ဖိ ဟ န ဟ အ က ဝိ ပျ ဟ ဟ ဟ ဟိ အ အ
 က ဟ ဟံ သိ ပျ အ ဖွဲ ဟိ ဖိ ဟ ဟ ဟိ ဟ ဟ ဟိ
 ဂ ဟ ဟိ အ ။

ဟူ၍ နှစ်ဦးစွာ ဟောပြောခဲ့သည်။ သို့သော် ဤအခါတွင်မူ ဤ
 ဟောပြောချက်သည် ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။

။ ဤသို့ နှစ်ဦးစွာ ဟောပြောခဲ့သည်။ သို့သော် ဤအခါတွင်မူ
 ဤဟောပြောချက်သည် ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။

။ ဤသို့ နှစ်ဦးစွာ ဟောပြောခဲ့သည်။ သို့သော် ဤအခါတွင်မူ
 ဤဟောပြောချက်သည် ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။

။ ဤသို့ နှစ်ဦးစွာ ဟောပြောခဲ့သည်။ သို့သော် ဤအခါတွင်မူ
 ဤဟောပြောချက်သည် ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။
 သို့သော် ဤအခါတွင်မူ ပြီးခဲ့သော နှစ်ကဲ့သို့ပင် ဖြစ်ပေါ်ခဲ့သည်။



VOLDERS.
 ႁႁႃႈႁႃႈ VOLDERS.
 VAN ZON.
 ႁႁႃႈႁႃႈ VAN ZON.

HEIJNEN.
 ႁႁႃႈႁႃႈ HEIJNEN.

KONIJN.
 ႁႁႃႈႁႃႈ KONIJN.
 VAN DEN BERG.
 ႁႁႃႈႁႃႈ VAN DEN BERG.

ထိုကဲ့သို့ပင် အလယ်တန်းကျောင်းသားများသည် အလယ်
တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလုပ်အကိုင်
များကို ဆောင်ရွက်ရမည်။

6. ပြည်သူ့အဖွဲ့အစည်းများ၏ အားကိုးအားခံအဖြစ် အလုပ်အကိုင်

ပြည်သူ့အဖွဲ့အစည်းများ၏ အားကိုးအားခံအဖြစ် အလုပ်အကိုင်
များကို ဆောင်ရွက်ရမည်။ အလယ်တန်းကျောင်းသားများသည်
အလယ်တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလုပ်အကိုင်
များကို ဆောင်ရွက်ရမည်။

ပြည်သူ့အဖွဲ့အစည်းများ၏ အားကိုးအားခံအဖြစ် အလုပ်အကိုင်
များကို ဆောင်ရွက်ရမည်။ အလယ်တန်းကျောင်းသားများသည်
အလယ်တန်းကျောင်းသားများ၏ အားကိုးအားခံအဖြစ် အလုပ်အကိုင်
များကို ဆောင်ရွက်ရမည်။

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA

[illegible]

[illegible]

[illegible]

[illegible]

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA

[illegible]

Digitized by Google

Original from
UNIVERSITY OF CALIFORNIA


၂၂၇။ ဟေ့ကုသိုလ်သမီးတို့၊ ဟေ့ကုသိုလ်သမီးတို့၊ ဟေ့ကုသိုလ်သမီးတို့၊

Digitized by Google

သာ အကျိုး ရှာရမည့် ဘုရား အဟုတ်က အိပ်ရာ၌
 သာ အကျိုး ရှာရမည့် ဘုရား အဟုတ်က အိပ်ရာ၌
 ပူဇော်ပေး အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ဘုရားဘုရား အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌

၇. ပူဇော်ပေး အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌

ပူဇော်ပေး အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ဘုရားဘုရား အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ပူဇော်ပေး အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ဘုရားဘုရား အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ပူဇော်ပေး အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ဘုရားဘုရား အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ပူဇော်ပေး အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ဘုရားဘုရား အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ပူဇော်ပေး အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ဘုရားဘုရား အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌
 ပူဇော်ပေး အကုသိုလ်ကုသိုလ်ကုသိုလ် အဟုတ်က အိပ်ရာ၌



Inl. inf. 1e kl. SODIKROMO Stb. No. 25570.

ဥပသမ္ဘာလျှော့ပေးလျက်ရှိသော အင်္ဂလိပ်ဘာသာဖြင့်
သိပ္ပံနာမည် 25570

Inl. sergt. WISAM Stb. No. 28497

ဥပသမ္ဘာလျှော့ပေးလျက်ရှိသော အင်္ဂလိပ်ဘာသာဖြင့်
သိပ္ပံနာမည် 28497

Inl. sergt. genie DRONO Stb No. 13487.

ဥပသမ္ဘာလျှော့ပေးလျက်ရှိသော အင်္ဂလိပ်ဘာသာဖြင့်
သိပ္ပံနာမည် 13487

Inl. inf. 1e kl KARTOSEMITO Stb. No. 30570.

ဥပသမ္ဘာလျှော့ပေးလျက်ရှိသော အင်္ဂလိပ်ဘာသာဖြင့်
သိပ္ပံနာမည် 30570

[illegible]

၂၂ ဆွေ ဟု ခေါ်ကြကုန်သော မိမိ ဟန် ခံ မိမိ အဖွဲ့ ပါ ကုန်ကြကုန်၊ ကုန်ပါ မိမိ ကုန်ကံ မိမိ မိမိ စွဲ ကုန်ကုန်၊ ပါ ကုန်ကုန်၊ ပြန်ကုန် အပါ ပါ ကုန်ကုန်၊ ကုန်ကုန် ကုန်ကုန်

Original from
UNIVERSITY OF CALIFORNIA

[illegible]

॥ သယံဇာတ အမျိုးမျိုးကို စုဆောင်း၍ နေရာတစ်နေရာတွင် စုဆောင်းထားပြီးနောက် အသုံးပြုရန် အဆင်ပြေအောင် စီစဉ်ထားသည်။

[illegible]

[illegible]

6

[illegible]

— — — — —

[illegible]

၂၇၇။ ဘုရားရှင်တို့၏ ဘုရားရှိခိုးတော်ကို နားထောင်ကြလော့။
 ဘုရားရှင်တို့၏ ဘုရားရှိခိုးတော်ကို နားထောင်ကြလော့။
 ဘုရားရှင်တို့၏ ဘုရားရှိခိုးတော်ကို နားထောင်ကြလော့။
 ဘုရားရှင်တို့၏ ဘုရားရှိခိုးတော်ကို နားထောင်ကြလော့။

Original from
UNIVERSITY OF CALIFORNIA

၂၂ ဘုရားရှင်၏ ဘုရားရှိခိုးကို ဘုရားရှင် (Dijkstra) ၏ ဘုရား
ရှင်၏ ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင် ဘုရားရှင်

တမာတံတကဒါသံ၊ ကထိယကထာဇ္ဇာတိကောတကဒါ
 ဟူ တမာတမာတမာတမာတမာတမာတမာတမာတမာတမာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ

။ ကထာဇ္ဇာတိကော (Graafland) ကထာဇ္ဇာတိကောတကဒါ
 (Korp) ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ



။ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ

။ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ
 တကဒါ၊ ကထာဇ္ဇာတိကောတကဒါသံ၊ ကထိယကထာဇ္ဇာ

[illegible]

॥ ကာယကံပျဉ္စသင်္ခါတကောဟကုတေသိကံပျဉ္စ ၇ပံး
 ၆ အကုသကံပာကဏ္ဍပျဉ္စကုတေသိကံပျဉ္စ ၇ပံး
 သိဗြဟ္မကံပျဉ္စ ၇ပံး သိဗြဟ္မကံပျဉ္စ ၇ပံး
 အကုသကံပျဉ္စ ၇ပံး ॥

Original from
UNIVERSITY OF CALIFORNIA



Inf sergt. inf. ABDUL MADJID Stb. No. 42413.

ឯស្នាមពេញបូរណ៍នៃកិច្ចការងារនេះ
បានត្រួតពិនិត្យដោយលោកជំទាវ
ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប់គ្រាប់។

Int. int. 1e kl. KASIDIN Str. No. 36554.

|| သဘာဝဗျူဟာ အခြေခံစာအုပ်အကျုတ် ||
အမိန့်ကြော်ငြာ၊ ဖြစ်ရပ်များကို ပုံနှိပ် ၃၆၅၄

Inl hoornblazer KASIRAN Stb. No. 37800

ប្រតិបត្តិការប្រតិបត្តិការ អនុវត្តការងារ
ជាប្រតិបត្តិការប្រតិបត្តិការ 37800.

Int. inf. le kl. TIITRO Stb. No. 41379.

||သဘာသာကျမ်း၊ နာမိဒါနိယနိဂါမာနာကျမ်း၊ ၁။ သိ(ဗြ)၊
သိ(ဗြ)၊ နာမိဒါနိယနိဂါမာနာကျမ်း၊ ၄၁၃၇၉။

၇၇၃ ဟောပြော ကျေအပ်လိ၊ မိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား

၇၇၃ ဟောပြော ကျေအပ်လိ၊ မိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား

၇၇၃ ဟောပြော ကျေအပ်လိ၊ မိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား
 ဟောပြောကုသောအားမိမိမာ၏အသွယ်ကုသောအား

မိကျွေးကပ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်

ပုသိမ်သို့အကြွေအသွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်

ပုသိမ်သို့အကြွေအသွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်
 ကုသကလေးကွယ်သောအခါ၊ အံ့ကုသကလေးကုသကွယ်

Original from
UNIVERSITY OF CALIFORNIA


Original from
UNIVERSITY OF CALIFORNIA

7

[illegible]

10. ယၢ်ယုယာကျဉ်းနီၤဂၢၤ (Blang Djerat).

[illegible]



Van links naar rechts: lnl. mar. WONGSOTARIO Sth. No. 50476; lnl. mar. sergt. REDJOKROMO Sth. No. 20325; lnl. fus. DONONG Sth. No. 43183; lnl. mar. SONO Sth. No. 33625.
 ၂၂ ဘက်တလီယာတိုက်ခိုက်မှု: စစ်မှန်စွာအောင်မြင်ခဲ့သည်။ သိပ်တိုက်ခိုက်မှု 50476: သူ့ဘက်တိုက်ခိုက်မှု
 ဘက်တိုက်ခိုက်မှု (သို့မဟုတ်) 20325: သူ့ဘက်တိုက်ခိုက်မှု ၂၂ ဘက်တိုက်ခိုက်မှု 43183: စစ်မှန်စွာအောင်မြင်ခဲ့သည်။ သိပ်တိုက်ခိုက်မှု 33625.

၇ ဣမိကျ် ဟူ၍ အသေအကေ ဣမိကျ် ဟူ၍ ဟူ၍ အသေ
မိသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်

၇ မိသေမိသေ မိသေမိသေ မိသေမိသေ မိသေမိသေ မိသေမိသေ
မိသေမိသေ မိသေမိသေ မိသေမိသေ မိသေမိသေ မိသေမိသေ
မိသေမိသေ မိသေမိသေ မိသေမိသေ မိသေမိသေ မိသေမိသေ
မိသေမိသေ မိသေမိသေ မိသေမိသေ မိသေမိသေ မိသေမိသေ

၇ သေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်
ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်
ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်
ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်

၇ သေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်
ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်
ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်
ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်

၇ သေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်
ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်
ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်
ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ် ဟူ၍ အသေဟ်

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA

Original from
UNIVERSITY OF CALIFORNIA

၂၂ အာယံ၊ ဘံ၊ ကန္တု၊ ပိ၊ ပိ၊ ဂန္ထ၊ ဇက္က၊ ပာ၊ ဂိ၊ ပိ၊ အာဟု
ဣ၊ က၊ ယ၊ ဝဠု၊ ဃ၊ ယ၊ ဂု၊ ဟ၊ ဟု၊ ဣ၊ ဇိ၊ ဓိ၊ ဂု၊ ဣ၊ ဟံ၊

[illegible]

11. $\text{പ്രകൃതസ്ഥിതിയാൽ അറിയാത്തതെല്ലാം}$
 $\text{ആകാശം, ഭൂമി, ജലം, വായു} \text{ (Van Dalen)}$
 $\text{അതാണ് അനന്തം} \text{ (Gajoe).}$

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA

၂။ အလုံ့လကျသော အကျိုးအစားအသုံးအဆောင်များကို အသုံးပြု
 အကျိုးအစားအသုံးအဆောင်များကို အသုံးပြု (Inten-Inten). အကျိုးအစားအသုံးအဆောင်များကို
 အကျိုးအစားအသုံးအဆောင်များကို အသုံးပြု (Inten-Inten). အကျိုးအစားအသုံးအဆောင်များကို
 အကျိုးအစားအသုံးအဆောင်များကို အသုံးပြု (Inten-Inten). အကျိုးအစားအသုံးအဆောင်များကို



Inf. korp. DONOKARIJO Sdb. No. 35367.

ព្រះបាទស្រីសីហនុវរ្ម័នទី៧
ឆ្នាំ ៣៥៣៦

Inf. sergt. inf. BAIDIN Sdb. No. 33738.

ព្រះបាទស្រីសីហនុវរ្ម័នទី៧
ឆ្នាំ ៣៣៧៨

Inf. korp. WIROSETIKO Sdb. No. 32320.

ព្រះបាទស្រីសីហនុវរ្ម័នទី៧
ឆ្នាំ ៣៣២០

Inf. korp. SEMODJOJO Sdb. No. 32827.

ព្រះបាទស្រីសីហនុវរ្ម័នទី៧
ឆ្នាំ ៣២២៧

॥ ဂုဏ်ပာဂုဏ်ဂုဏ်ပာဗျဒ်ဂုဏ်ကျာဏ္ဍိမိဏ္ဍာ

॥ ဟာပီဆာ အက ပြုတဆာစာစိတ်ယံး၊ ဟာကတယာမာ
တိယာစံကကတိကျကျ၊ မိမိစံကျကျ၊ ဟာယာဆာ

၇၈၃၇၅၁၃၇ ဟေမာမိလ ဟေမာမိလ (Peparèk) မိကျပ်
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ

၇၈၃၇၅၁၃၇ ဟေမာမိလ ဟေမာမိလ (Peparèk) မိကျပ်
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ

၇၈၃၇၅၁၃၇ ဟေမာမိလ ဟေမာမိလ (Peparèk) မိကျပ်
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ



၇၈၃၇၅၁၃၇ ဟေမာမိလ ဟေမာမိလ (Peparèk) မိကျပ်
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ
 ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ ဟေမာမိလ

[illegible]

[illegible]

[illegible]

[illegible]



MARTOSETIKO.

မာတုစေတိက

Inl sergt. SATIMO Stb. No. 5729.

အင်္ဂလိပ်စစ်သင်္ဘောသား ၅၇၂၉

SOERAWINDJANA.

ဆွေရာဝိန္ဒညာ

Inl. korp. WAGIMAN Stb. No. 3716.

အင်္ဂလိပ်စစ်သင်္ဘောသား ၃၇၁၆

Original from
UNIVERSITY OF CALIFORNIA

[illegible]

[illegible]

[illegible]

[illegible]

॥ ဣဏာပါသကုဏ္ဍာဒိကောယံ ဟိ ခါသိကုဏ္ဍာယံ ဣဏာယံ
 ဟိ ခါသိ ဣဏာယံ ဣဏာယံ ဣဏာယံ ဣဏာယံ ဣဏာယံ



Inl. sergt. SAKIJOEN Stb. No. 56177.

ឯកសារព័ត៌មានស្តីពីបុគ្គលិកនៃកងកម្លាំងស្រី 56177

Inl. inf. 1^e kl. TARIMAN Stb. No. 56790.

ឯកសារព័ត៌មានស្តីពីបុគ្គលិកនៃកងកម្លាំងស្រី 56790

Inl. sergt. KARTODIRIJO Stb. No. 55558.

ឯកសារព័ត៌មានស្តីពីបុគ្គលិកនៃកងកម្លាំងស្រី 55558

Inl. sergt. SARKOEM Stb. No. 51838.

ឯកសារព័ត៌មានស្តីពីបុគ្គលិកនៃកងកម្លាំងស្រី 51838

၂၂ ချီလီ၊ ပီရူး၊ ဘရာဇီး၊ အီတလီ၊ ဟောင်ကောင်၊ ဟောင်ကောင်

Original from
UNIVERSITY OF CALIFORNIA

[illegible]

[illegible]

Original from
UNIVERSITY OF CALIFORNIA


ဟူသောတရားဟောသောလိင်ကို ခိုယူသောဟူသော
 လုံခြုံစွာပျက်စီးသောဟူသော ဟူသောတရားဟောသော
 နှစ်လသောတရားဟောသောလိင်ဟူသော လိင်ပိုင်း
 နှစ်လဟူသောတရားဟောသော အခွင့်အလမ်းပိုင်း
 သောဟူသောတရားဟောသော အခွင့်အလမ်းပိုင်း
 သောဟူသောတရားဟောသော အခွင့်အလမ်းပိုင်း

။ သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း

။ သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း
 သောတရားဟောသောဟူသော အခွင့်အလမ်းပိုင်း

॥ ၅ မဂဓ နက် ဇာတ္တိမိ ဇာတ္တိမိ ၃ မိက် ကျ အပါမိ ၁ မိက်
မိက် ကျ မိက် ကျ ၅ ၇ ၃ ၁ မဂဓ နက် ကာဇ္ဇာ မိ ၃ ကာဇ္ဇာ

[illegible]



KERKHOFF PETJOET.
||ဟော့ကုဆုလဟာရ|| (မလှေကုဆုလဟာရ) ဝိသိသ္မာရေ

[illegible]

၂ မိမိ မိမိ ကို ကံ ကံ မိမိ ကံ

ကံ ကံ

1. ၂ ကံ ကံ ကံ 1
2. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 8
3. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 12
4. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 28
5. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 45
6. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 57
7. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 72
8. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 84
9. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 90
10. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ (Blang-Djerat) 100
11. ၂ ကံ ကံ ကံ ကံ ကံ ကံ ကံ 110



U.C. BERKELEY LIBRARIES



C006393674

